

အားထားအားကို နဲ့ <a: da: a: go:> 依靠, 依赖, 凭借: ~ ရှိသည်။ 有依靠, 有靠山。/ ~ ပြုသည်။ 依靠。

အားထောင်အန်ဂြိုး ကော် <a: htaun an gyo:> 积极地

အားထုတ် ကဲ <a: htout> ①努力, 用力 ②致力于, 坚持干
③力图: ထွက်ပြုရန် ~ လည်။ 力图逃跑。

အားထိန်းဘိုး နဲ့ <a: dein: bi:> 飞轮

အားနား ကဲ <a: na> ①客气, 不好意思: ②过意不去

အားနားများ ကော် <a: na pa: na> 不好意思地, 过意不
去: ~ နှစ်အသင်းဝင်ဖြစ်လာသူ 碍于情面而参加组织的人

အားနည်း ကဲ <a: ne:> 虚弱, 衰弱, 体弱, 薄弱: ~ ချက် 弱
点, 短处 / ~ သောက္ခားဆက် 薄弱环节 / လူမှာသိုံး ~
နေတယ်။ 病人很虚弱。

အားနဲ့ ကဲ <a: nwe:> 纤弱, 柔弱: ~ သူအမူးသမီး 体力
较弱的妇女

အားနဲ့ပါး ကဲ <a: nwe: ba:> 虚弱, 无力

အားပါးတရ ကော် <a: ba: d- ya'> ①尽情地, 带劲地, 痛快
地, 津津有味地: ~ စားနေကြသည်။ 大家都在津津有味
地吃着。/ ~ သီခို့သည်။ 尽情地唱。②高高兴兴

အားပေး ကဲ <a: pei:> 鼓励, 激励, 促进, 助威, 恤患, 煽动:
လက်ခိုင်တိုး၍ ~ ကြသည်။ 鼓掌助威。/ ~ ချီးပိုင်သည်။ 奖
励。/လောင်ကျေမ်ပြင်းကို ~ သည့်ဓာတ်ရွှေဖြစ်သည်။ 是助燃的
气体。

အားပေးမှု နဲ့ <a: pei: hmu:> 【律】操纵罪, 鼓动罪, 煽动罪

အားပေးအားမြှုံးကုန် ကော် <a: bei: a: hmyaut> 鼓动, 煽动,
怂恿: သူသားကိုသူက ~ လုပ်ပေးခဲ့လေသည်။ 他曾怂恿自
己的儿子。

အားပျော် ကဲ <a: pyaw:> 软弱, 脆弱, 微弱

အားပျော် ကဲ <a: pyet> 失望, 灰心丧气: သူသည်တက္ကသိ
ဝင်စာမေးပွဲမအောင်လို့ ~ မပါတယ်။ 他因大学入学考试不及
格而感到灰心丧气。

အားပြု ကဲ <a: pya':> 显示力量

အားပြု ကဲ <a: pyu':> 依靠, 依赖: လေအားကိုအား လုံး ~ ရင်။ 靠电风扇扇风。

အားပြုင် ကဲ <a: pyain:> 较量, 比试, 竞争: နှစ်ဦးနှစ်ဦးအ
ခါန်အကော်ကြာအောင် ~ နေပေသည်။ 双方进行了相当长
时间的较量。

အားပြုတ် ကဲ <a: pyat> 筋疲力尽: အမော့က ~ မတတ်ပို့ခဲ့၏
သူးသည်။ 母亲瘦弱得几乎一点力气都没有了。

အားပြု့၏ ပဲ <a: phyin':> 通过, 在…上, 在…方面: အမှန်စင်
စိုး ~ သူငားမလည်ခဲ့၏ 实际上他不明白。/ မူး ~ သော်
ထူးသည်။ (在)原则上同意了。/ အများ ~ ကောင်းပါသည်။
大多数是好的。/ အကြံး ~ ပြီးပို့ပြီး။ 基本上结束了。

အားပြည့် ကဲ <a: phyei:> 补充力量, 加强, 充实

အားပြည့်တင်း ကဲ <a: phyei' tin:> = အားပြည့်

အားပြည့်လောင်စာ နဲ့ <a: phyei' laun za> 动力燃料

အားမနာပါးမနာ ကော် <a: m- na pa: m-na> 不客气地, 不
留情地

အားမလို့အားမရ ကဲ <a: m-lo a: m-ya'> 不过瘾, 感到不
足: လက်ရှိထူးဆောင်ရွက်နေးကွေမှုကို ~ ဖြုန်နေသည်။ 对现
有建设工作的缓慢情况感到不满意。

အားမာ် နဲ့ <a: man> 气魄, 魄力, 振奋的精神: ~ နဲ့လုပ်
ကိုင်သည်။ 奋力地干。

အားမာန်တင်း ကဲ <a: man tin:> 懈足劲, 振作精神

အားမာန်စံး နဲ့ <a: man wun:> 英勇: ~ ဦးချိတ်သည်။
英勇地前进。

အားမွေး ကဲ <a: mwei:> 准备力量, 养精蓄锐, 休养生息:
စစ်ရေးအရ ~ ထားတယ်။ 准备军事力量。

အားယူ ကဲ <a: yu:> ①准备力量, 积聚力量 ②强打起精
神: ~ ဦးပြုးလိုက်သည်။ 勉强笑了一下。③为做某事而
作准备活动(也可指运气、助跑等)

အားယဲ ကဲ <a: ya'> ①满足, 满意: ထို့ယူစုံဟယျာ့ခြင်တွေ
လုံးသူးလည်တာတောင်အားမရသေးဘူး။ 在颐和园玩了一整
天还不过瘾。②带劲, 高兴, 兴奋, 喜悦: ကမ္မာဖလားပဲ့
တွေချုပ်ပိုးလာဖြင့်အထူး ~ ကြသည်။ 在世界杯赛中得了冠
军, 大家都很兴奋。

အားယူပါးချေ ကော် <a: ya' pa: ya'> ①痛快地, 尽情地: နှစ်
ပြုမှ ~ ဆက်ပြောရအောင်နော်။ 明天再尽情地谈吧! ②高
高兴兴

အားရရှုံးမြှို့မြို့ ကဲ <a: ya' shwin myu:> 高兴, 欢乐

အားရဝိုင်းသာ ကဲ <a: ya' wun: tha / a: ya' wan: tha> 高
兴, 喜悦, 欣喜

အားရုံး ကဲ <a: yan:> = အားရ

အားရိုး ကဲ <a: shi:> 受鼓舞, 兴奋, 增添力量: ဒါဟာအတိုး
တန်စကားပဲ့ကျိုန်တော်ဆများကို: ~ သူးပါဝယ်။ 这是很有
价值的话, 我很受鼓舞。

အားရိုးရိုး ကော် <a: shi' pa: shi'> = အားရုံးရုံး

အားလုံး I နဲ့ <a: lon:> 全部的, 全体的, 大家的, 一切
的, 所有的 II ကော် <a: lon:> 都, 全都

အားလုံးပေါင်း ကော် <a: lon: baun:> 总共, 总计

အားလုံးပဲ့ နဲ့ <a: lon: be:> (口) 诸位, 全体: ကြော် ~
သူးအုံမယ်ခင်ဗျာ။ 诸位! 再见了(我走了)。

အားလုံးကုန် နဲ့ <a: lon: gon> 全部, 全体, 大家: ရှင်သူ
များကိုချေမှန်မပစ်လျှင် ~ အုံရှုံးသွားလိမ့်မယ်။ 如不消灭
敌人, 大家都会遭殃。

အားလက်မောင်း နဲ့ <a: let maun:> 【物】力臂

အားလည်းနိုး နဲ့ <a: le gein:> 【物】力矩

အားလပ် ကဲ <a: lat> 空缺, 空闲, 有空, 闲着: ~ ခဲ့မှု 幕
间休息时间, 空闲的时间 / ~ ခဲ့ 休息权 / ~ ရှင်